

နွေရာသီအတွင်း
ဘေးကင်းစွာနေထိုင်
ရန် ပြင်ဆင်ခြင်း

Indianapolis မြို့ကို ပြန်ဖွင့်ရန် စုပေါင်း
ဆောင်ရွက်ခြင်း



Indy မြို့ကို ပြန်လည်ဖွင့်လှစ်နေပါသည်— ထို့အတူ သင့်အကူအညီ လိုအပ်ပါသည်


Marion County နယ်မြေကို အဆင့်ဆင့် ပြန်လည်ဖွင့်လှစ်ရန် ရည်ရွယ်ပြီး နောက် တစ်ဆင့် ထပ်ဖွင့်ရန်အတွက် ဒေတာအချက်အလက် အပေါ်မူတည်၍ ဇွန်လ 1 ရက်နေ့ တွင် စတင်ရန် ရည်ရွယ်ထားပါသည်။


သို့သော် ဗိုင်းရပ်စ်ရောဂါပိုးသည် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းထဲတွင် ရှိနေဆဲဖြစ် ပါသည်—ထို့ကြောင့် နောက်တစ်ဆင့်သို့ ဆက်မသွားမီ တိုးတက်မှုရှိရမည်။


ဆိုလိုရင်းမှာ ဆင်ခြင်မှုဖြင့် လူစုလူဝေး ရှောင်ကြဉ်ခြင်းများသည် အမြဲတမ်းအရေးကြီး ပါသည်။ ကျွန်ုပ်တို့အတူတကွ စုပေါင်းဆောင်ရွက်မှသာ တိုးတက်မှုရှိမည်။




ဘယ်အရာများကို ဦးစွာဖွင့်လှစ်မည်နည်း။


 မရှိမဖြစ်လိုအပ်ခြင်း မဟုတ်သော လက်လီအရောင်းဆိုင်များ ကို လူစုလူဝေး ရှောင်ကြဉ်ခြင်းနှင့်အတူ လူဦးရေ 50% ကန့်သတ်ချက်ဖြင့် ပြန်လည်ဖွင့်လှစ်နိုင်မည်။


 မေလ 22 ရက်နေ့မှစ၍ စားသောက်ဆိုင်များ အနေနှင့် အပြင်ဘက်ထိုင်ခုံစားပွဲများချထားပေး၍ လူစုလူဝေး ရှောင်ကြဉ်ခြင်း စည်းကမ်းတင်းကျပ်မှုဖြင့် ဆိုင်ဖွင့်နိုင်မည်။


 ကုန်တိုက်များနှင့် ကုန်တိုက်ထဲရှိ လက်လီအရောင်းဆိုင် တစ်ခုချင်းစီ အနေနှင့် သင့်လျော်သည့် လူစုလူဝေး ရှောင်ကြဉ်ခြင်းနှင့်အတူ လူဦးရေ 50% ကန့်သတ်ခြင်းဖြင့် ဆိုင်ဖွင့်နိုင်မည်။


 ဘာသာရေးအစီစဉ်များ အပါအဝင် လူအများ စုရုံးခြင်းကို လူဦးရေ 25 ဦး အထိ စုဝေးနိုင်မည်။

နောက်ထပ်တစ်ဆင့်တွင် ဘယ်အရာများကို ဖွင့်လှစ်မည်နည်း။


 ဒေတာအချက်အလက် အပေါ်မူတည်ပြီး စားသောက်ဆိုင်များတွင် ဆိုင်တွင်းစားပွဲများကို လူဦးရေ 50% ကန့်သတ်ခြင်းဖြင့် ဇွန်လ 1 ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်မည်။


 အလှပြင်ဆိုင်များနှင့် အခြားသော တကိုယ်ရေဝန်ဆောင်မှုများ ကို လူစုလူဝေး ရှောင်ကြဉ်ခြင်းဖြင့် ဇွန်လ 1 ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် ရည်ရွယ်ထားပါသည်။


 မရှိမဖြစ်လိုအပ်ခြင်း မဟုတ်သော ကုန်ထုတ်လုပ်မှုနှင့် စက်ရုံလုပ်ငန်းများကို ဒေတာအချက်အလက် အပေါ်မူတည်ပြီး ဇွန်လ 1 ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် ရည်ရွယ်ပါသည်။


 ဘားဆိုင်များ၊ ရုပ်ရှင်ရုံ ပြဇာတ်ရုံများ၊ ပြတိုက်များနှင့် အခြားနေရာများကို အနာဂတ်အဆင့်များတွင် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ပါသည်။

သင် ကျန်းမာနေလျှင် စီးပွားရေးလုပ်ငန်းအတွက် ကောင်းပါသည်

 အများပြည်သူကြားတွင် မျက်နှာဖုံးများကို ဖုံးအုပ်ခြင်း၊ မကြာခဏ လက်ဆေးကြောခြင်း၊ သင်နှင့်အခြားသူများအကြား ခြောက်ပေအကွာအဝေး ခြားနေခြင်း၊ နှင့် အခြားသော လူစုလူဝေး ရှောင်ကြဉ်ခြင်းများကို ကျင့်သုံးရန် အလေးအနက် တိုက်တွန်းပါသည်။

 လူအများ စုရုံးရာတွင် လူဦးရေ 25 ဦးအောက် ကန့်သတ်ထားရမည်။ သို့သော် ရောဂါကူးစက်လွယ်မည့်သူများနှင့် အသက် 65 နှစ်အထက်ရှိသူများ အနေနှင့် အိမ်တွင်နေရန် တိုက်တွန်းပါသည်။

 အိမ်တွင် အလုပ်လုပ်နိုင်သောသူများ အနေနှင့် အိမ်တွင်အလုပ်လုပ်ရန် အကြံပြုပါသည်။

 ခရီးသွားခြင်း ကို မဖြစ်မနေလိုအပ်သော ခရီးစဉ်များကိုသာ ကန့်သတ်ထားသင့်သည်။


Translated by
LUNA
Language
Services


Indianapolis တွင်နေထိုင်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အလုပ်လုပ်သူများကို ကူညီပံ့ပိုးရန်အတွက် ကျွန်ုပ်တို့ ဘယ်အရာများ ဆောင်ရွက်နေကြောင်း ပိုမိုသိချင်ပါသလား။ အကြောင်းအရာ ပိုမိုသိရှိလိုပါက indy.gov/covid တွင်ဖတ်ရှုပါ။ ထို့အတူ Indy မြို့တွင် နေရာသီအတွင်း ဘေးကင်းစွာနေထိုင်နိုင်ရန် ကူညီပါ။


Indy မြို့ကို ပြန်လည်ဖွင့်လှစ်နေပါသည်— ဆင်ခြင်မှုဖြင့် အဆင့်တစ်ဆင့်ချင်းစီ ဆက်သွားမည် ဖြစ်ပါသည်။

Marion County နယ်မြေအနေနှင့် COVID-19 ကိုတိုက်ဖျက်ရာတွင် တိုးတက်မှုရှိပါသည်— ဆိုလိုရင်းမှာ သောကြာနေ့၊ မေလ 15 ရက်နေ့မှစ၍ လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်မည်။


ပြန်လည်ဖွင့်လှစ်ရန် ကျွန်ုပ်တို့အတွက် အထောက်အကူဖြစ်မည့် အစီအစဉ်သစ်များ


 မျက်နှာဖုံးမရှိသော Marion County နယ်မြေတွင် နေထိုင်သူအတွက် အခမဲ့ ရယူနိုင်ရန် မျက်နှာဖုံးများ ထုတ်ဝေပေးမည့် အစီအစဉ်တစ်ခု ဆောင်ရွက်နေပါသည်။


 Indy Chamber နှင့်ပူးပေါင်း၍ လုပ်ငန်းများပြန်လည်ဖွင့်လှစ်ရန် PPE အကာအကွယ်ပေး ကိရိယာများ ရယူပေးရမည့် အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ် ပြန်ထုတ်ပေးရန် အစီအစဉ်တစ်ခု ဆောင်ရွက်ပေးမည်။ အကြောင်းအရာ ပိုမိုသိရှိလိုပါက response.indychamber.com/restart တွင်ဖတ်ရှုပါ။


 စားသောက်ဆိုင်များနှင့် အခြားသော စီးပွားရေးလုပ်ငန်းများမှ အပြင်ဘက်ထိုင်ခုံစားပွဲများ ချထားပေးခြင်းဖြင့် လူစုလူဝေး ရှောင်ကြဉ်ခြင်းကို ပိုမိုကောင်းမွန်စွာ စီစဉ်ပေးနိုင်ရန် နည်းလမ်းသစ်များကို ကျွန်ုပ်တို့အနေနှင့် ရှာဖွေနေပါသည်။ အကြောင်းအရာ ပိုမိုသိရှိလိုပါက indy.gov/dineout တွင်ဖတ်ရှုပါ။


ဘယ်အရာကို ဦးစွာဖွင့်မည်နည်း။

 မရှိမဖြစ်လိုအပ်ခြင်း မဟုတ်သော လက်လီအရောင်းဆိုင်များ အား လူစုလူဝေး ရှောင်ကြဉ်ခြင်းနှင့်အတူ ဆိုင်ထဲတွင် တစ်ကြိမ်လျှင်လူဦးရေ 50% ကန့်သတ်ချက်ဖြင့် ပြန်လည်ဖွင့်လှစ်နိုင်မည်။


 စားသောက်ဆိုင်များ အနေနှင့် အပြင်ဘက်ထိုင်ခုံစားပွဲများ ချထားပေး၍ လူစုလူဝေး ရှောင်ကြဉ်ခြင်း စည်းကမ်းကိုလိုက်နာပြီး မေလ 22 ရက်နေ့မှစ၍ ဆိုင်ဖွင့်နိုင်မည်— အစောဆုံး ဇွန်လ 1 ရက်နေ့မှစ၍ ဆိုင်အတွင်းဘက်တွင် လူဦးရေ 50% အတွက် ထိုင်ခုံစားပွဲများဖြင့် ဆိုင်ဖွင့်နိုင်မည်။


 ကုန်တိုက်များနှင့် ကုန်တိုက်ထဲရှိ လက်လီအရောင်းဆိုင် တစ်ခုချင်းစီအနေနှင့် သင့်လျော်သည့် လူစုလူဝေး ရှောင်ကြဉ်ခြင်းနှင့်အတူ လူဦးရေ 50% ကန့်သတ်ခြင်းဖြင့် ဆိုင်ဖွင့်နိုင်မည်။ ကုန်တိုက်ထဲရှိ ရုပ်ရှင်ရုံများ၊ အလှပြင်ဆိုင်များနှင့် အားကစားရုံများကို ပိတ်ထားရမည်။ ကုန်တိုက်တွင်း စားသောက်ဆိုင်များတွင် စားသုံးခြင်းကို ခွင့်မပြုပါ။ သို့သော် ပါဆယ်ထုပ်မှာယူနိုင်ပါသည်။


 အရက်ဆိုင်များ ကို ဆိုင်ထဲတွင် တစ်ကြိမ်လျှင်လူဦးရေ 50% ကန့်သတ်ချက်ဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ပြီး လူစုလူဝေး ရှောင်ကြဉ်ခြင်းကို လိုက်နာရမည်။


 အလှပြင်ဆိုင်များ၊ အားကစားရုံများနှင့် ပြတိုက်များကို ပိတ်ထားရမည်။

အခြေအနေပေါ်မူတည်ပြီး ရှေ့ဆက်၍ ပြန်လည်ဖွင့်လှစ်မည့်အရာများ...

 မျက်နှာဖုံးတပ်ခြင်း၊ မကြာခဏ လက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ကြဉ်ခြင်းနှင့် အခြားသော နည်းများကို ဆက်လက်ကျင့်သုံးခြင်း အပါအဝင် သင့်လျော်စွာ လူစုလူဝေး ရှောင်ကြဉ်ခြင်းများ ကိုလိုက်နာခြင်း။

 ဗိုင်းရပ်စ်ရောဂါပိုး ပြန့်ပွားမှု လျော့နည်းလာကြောင်း ဒေတာအချက်အလက်များ ဆက်လက်ဖော်ပြနေပါသည်။

 ရောဂါစစ်ဆေးမှုနှုန်းကို Marion County နယ်မြေတွင် တစ်ရက်လျှင် လူဦးရေအနည်းဆုံး 1,500 ရှိခြင်း

 Marion County နယ်မြေအတွက် တိုးချဲ့ထားသော ပြန်ပွားမှုခြေရာခံခြင်း



Translated by
LUNA
Language
Services

Indianapolis တွင်နေထိုင်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အလုပ်လုပ်သူများကို ကူညီပံ့ပိုးရန်အတွက် ကျွန်ုပ်တို့ ဘယ်အရာများ ဆောင်ရွက်နေကြောင်း ပိုမိုသိချင်ပါသလား။ အကြောင်းအရာ ပိုမိုသိရှိလိုပါက indy.gov/covid တွင်ဖတ်ရှုပါ။ ထို့အတူ Indy မြို့တွင် နေရာသီအတွင်း ဘေးကင်းစွာနေထိုင်နိုင်ရန် ကူညီပါ။